

မှန်းလွဲ I က၊ <mun: lwe:> 日偏午 II န၊ <mun: lwe:> 日偏午时分： ~ နှစ်နာရီ 午后两点
 မှမ် အ၊ <mwan> 哎(应声, 上缅甸地区妇女用)
 မှမ်း က၊ <mun:> (合) ①涂, 抹; 装饰 ②繁多, 众多
 မှမ်းခေါင် န၊ <mun: gaun> = စုလစ်
 မှမ်းခေါင်း န၊ <mum: gaun:> = စုလစ်
 မှမ်းချွန် န၊ <mun: khyun> = စုလစ်
 မှမ်းထပ် က၊ <mun: htat> (古) 很多
 မှမ်းဖြင့် က၊ <mun: phyin> (古) 繁多, 丰富
 မှမ်းဖြင့်ညှိ က၊ <mun: phyin nyi:> (古) 很多
 မှမ်းမံ က၊ <mun: man> 装饰, 修饰, 修缮, 修葺: နန်းတော်
 ဟောင်းကို ~ ဆဲဖြင့်သည်။ 在修葺故宫。
 မှမ်းမံဖြင့်လှယ် က၊ <mun: man khye hle> 装饰, 修饰:
 အဆောက်အအုံကြီးများကို ~ ထားသည်။ 建筑物都装饰起来。
 မှမ်းမံစိဖြင့် က၊ <mun: man si khye> = မှမ်းမံ
 မှမ်းမံတန်ဆာဆင် က၊ <mun: man d-za hsin> 装饰
 မှမ်းမံသင်တန်း န၊ <mun: man thin dan:> 进修班
 မှမ်းမှမ်းညှိတ် က၊ <mun: mun: nyeit> 热闹: ~ စည်ကား
 သည်။ 热闹异常。
 မှမ်းမှမ်းထိတ် က၊ <mun: mun: hteit> (古) 大量, 大批, 同义
 词有: မှမ်းမှမ်းနှံ, မှမ်းမှမ်းဖြင့်
 မှမ်းမျှ က၊ <mun: hmya> (古) 很多
 မှ I ဝ၊ <hma> ①从, 由, 自: ပီကင်း ~ ပြန်လာသူ 从北京
 回来的人 ②才, 方, 刚: အခု ~ သိတယ်။ 现在才知道。
 ③连……(也没……): တခါ ~ မကြားဖူးဘူး 连一次也没
 听说过。 / သူဆိုပြန် ~ မဆုံးခင်ပင်ကျောင်းသားအားလုံးကလိုက်
 ရှိဆိုကြသည်။ 他领唱还没完学生们就立即跟着唱起来。
 / သူကပြော ~ မပြောပဲကျနေဘယ်သိပါ့မလဲ။ 他说也没说过我
 怎么知道呢? ④(强调语气) 就是, 果真是……: သူဟုတ်
 ~ ဟုတ်ရဲ့လား။ 果真是他吗? / တခြားမြို့ကဘယ်လောက်စည်
 ပေစေကျွန်တော်တို့တောင်ကြီးမြို့ကိုမမီဟုထင်သည်။ တောင်ကြီး ~
 တောင်ကြီး။ 别的城市再热闹也赶不上我们的东枝城, 还
 是东枝城棒! / ခေါ်နေတာတော် ~ မကြားတာ။ 我叫你
 啦! 你没听见嘛! II သ၊ <hma> 才: ထမင်းစားပြီး ~ လာ
 ရဲ့မယ်။ 吃完饭才来。
 မှတဆင့် ဝ၊ <hma' t-hsin> 由……转……: ဤစာကိုရဲဘော်ဝမ်
 ~ ပို့ပေးမယ်။ 这封信将由王同志转交给你。
 မှတပါး သ၊ <hma' t-ba:> 除……以外……: သူ ~ အခြား
 မည်သူကမျှအကြောင်းကိုမသိပါ။ 除他以外没人知道这件事。
 မှတော့ ဝ၊ <hma' daw> 既然……就: အသိမဟုတ် ~ တစိမ်းတ
 ရံစာပါပဲလေ။ 既然不相识也就是陌生人啦。 / ယူလာ ~ လဲ
 လက်ခံရမှာပေါ့။ 既然已经拿来了, 那就只好收下啦。
 မှဖြင့် ဝ၊ <ma' phyin> (语气助词) ……就……; 既然…

…就……: သူလုပ်လိုက် ~ တလွဲချည်းဘဲ။ 他一千总是出错。
 / သူပြော ~ ဒီလိုချည်းပဲ။ 他一开口就是这样。 / ဒီလောက်
 အကြီးကြီးထမ်းလာတော့ခါးတွေဘာတွေမျက်နေ ~ မခက်ဘူးလား။
 扛这么重的东西, 万一闪了腰不就糟了吗? / သူ့သွား ~
 ကျနေသွားဘို့လိုသေးသလား။ 既然他去了, 还用得着我
 去吗?
 မှာ I က၊ <hma> ①吩咐, 嘱咐, 叮嘱: ဟိုရောက်ယင်အမြန်စာ
 ထည့်ပါလို့သူ့ကို ~ လိုက်တယ်။ 叮嘱他一到那里就写信。
 ②订(货); 点(菜): ဘာမဂ္ဂဇင်း ~ မလဲ။ 订什么杂志? /
 ဟင်း ~ ပြီးပြီလား။ 点好菜了吗? II ဝ၊ <hma> ①主语
 助词: ရန်သူ့တပ် ~ ကစဉ့်ကလျားဖြစ်သွားလေ၏။ 敌人溃乱
 了。 ②(口) = တွင်းဝယ်၌ / သူပီကင်းတက္ကသိုလ် ~ ပညာသင်
 နေတယ်။ 他在北京大学读书。 / သူ့ ~ ရုပ်ရှင်လက်မှတ်နှစ်
 စောင်ရှိတယ်။ 他有两张电影票。 ③ = မည် / သူသိ ~
 မဟုတ်ဘူး။ 他是不会知道的。 / ဘယ်တော့လာ ~ လဲ။
 何时来?
 မှာကြား က၊ <hma kya:> 嘱咐, 吩咐: ~ ချက် မှာကြား, 委
 托
 မှာတော်ပုံ န၊ <hma daw bon> (谚) 嘱咐: ~ ဖွင့်နေသည်။
 长篇大论地嘱咐一通。
 မှာတမ်း န၊ <hma dan:> ①嘱咐 ②一种诗体
 မှာတမ်းစာ န၊ <hma dan: za> 序; 通知书
 မှာတမ်းရတု န၊ <hma dan: y-du> 抒情诗的一种
 မှာထား က၊ <hma hta:> 嘱咐; 嘱托; 关照
 မှာဖြင့် ဝ၊ <hma pyin> 要……就……, 要不……就
 别……: တက် ~ တက်၊ ဆင်း ~ ဆင်း။ 要上就上, 要下就
 下。 / စား ~ စား၊ မစား ~ မစားနဲ့။ 要吃就吃, 要不吃
 就别吃。
 မှာမှာ နဝ၊ <hma hma> (诗) 忽东忽西: ~ အာရုံ 精神不
 集中, 注意力分散
 မှာရှိ က၊ <hma shi> = မှာထား
 မှား I နဝ၊ <hma:> 错, 讹误, 错误: ဒီစာ ~ နေတယ်။ 这
 个字写错了。 II က၊ <hma:> ①犯错误, 冒犯 ②与人
 私通, 搞不正当的男女关系 ③(古) (象王) 死: (指
 ဆဒ္ဒန်ဆင်မင်း 即六彩象牙王): ဆင်တော် ~ သည်။ 象王死
 了。
 မှားကွက်ရှာ က၊ <hma: gwet sha> 找岔子, 找纰漏
 မှားချွတ် နဝ၊ <hma: khyut> 失误, 错误: ~ သောဝါကျ 错
 误的句子
 မှားမှောက် က၊ <hma: hmaut> = မှောက်မှား
 မှားယွင်း I နဝ၊ <hma: ywin:> 错, 差错, 谬误 II က၊
 <hma: ywin:> 私通, 通奸
 မှားယွင်းမှု န၊ <hma: ywin: hmu> 【律】因证据不足而取
 消的案件, 因证据不足而判被告无罪的案件